

ဂုဏ်တော် နာ <gon tei za> [巴]声望,声誉,威望
ဂုဏ်တော် ကာ <gon tet> 声誉高: ~ ရှိနေသောကျောင်း: 声望
高的学校 / မိမိထိုင်းပြည့်အတွက် ~ စေခြင်း: 为祖国争光
ဂုဏ်တင် ကာ <gon tin> 赞扬, 赞许, 赞赏: သူ၏စာတို့ဟာပဲ
ကိုကျွန်တော်ထိုက္ခားကျူး: ~ သည်။ 我们赞赏他的刻苦学习精神。

ဂုဏ်ထူး နာ <gon du:> ①杰出的才能 ②优等的成绩(缅甸中学缅语成绩在75分以上, 数理化课程有一门成绩在85分以上者): ဝါမောက် ပုဂ္ဂိုလ်သား ~ နှင့်အောင်သည်။ 以三门都获得优等成绩通过考试。

ဂုဏ်ထူးဆောင် နာ <gon du: zaun> 名誉的, 荣誉的: ~ နာယက 名誉主席 / ~ ဝါမောက် 名誉教授 / ~ ထက်မှတ် 奖状

ဂုဏ်ထူးတန်း နာ <gon du: dan:> 优等生专修班(缅甸大学二年级结束时, 成绩好的学生可升入该班, 比一般班级多学一年)

ဂုဏ်ထူးပိုးသား နာ <gon du: wi' thei tha'> 奇才, 杰出的才能, 特点, 特征: မြန်မာစာ၏ ~ 缅甸语的特性。

ဂုဏ်ခြံ့ပြု နာ <gon d-rat/gon d-yat> [巴] 质量, 性能, 声望: ~ ထွက်သည်။ 著名。

ဂုဏ်ပောသန နာ <gon p-ka th-na'> 虚荣, (对自己水平、能力等的) 炫耀: ~ ကိုလိုက်စားယင်မကောင်းဘူး။ 追求虚荣是不好的。

ဂုဏ်ပုံးပိုး နာ <gon bout> ①光荣 ②赞美的言辞

ဂုဏ်ပြု ကာ <gon pya'> 炫耀, 显示: ~ စကား: 炫耀的话 / ဘုရိုဝ်ပြုသား ~ ထာဖြစ်မှာပဲ။ 他这么说一定是在显示自己。

ဂုဏ်ပြု ကာ <gon pyu'> 给予……荣誉, 祝贺, 嘉奖: ပုံးစားပြုင့် ~ သည်။ 设晚宴招待。/ ~ ကြိုးဆိုသည်။ 接迎。/ ဘုရိုဝ်အတွက်အရက်ချက်ပြုသူ၏ ~ ခဲ့၏။ 举杯为他祝贺。/ အေးရကုသူ ကိုခံပြုအလုပ်သမားဘဲ့ ~ လိုက်တယ်။ 政府授予他劳动模范称号。/ ~ နေ့ခံကျေးမွှေးသည်။ 设宴款待。/ ~ ထပ္ပါး (迎接外宾用) 仪仗队 / ~ ပူး 会议会, 庆贺会 / ~ လွှာ 贺信 / ~ အငြောက် 礼炮

ဂုဏ်ပြုင် ကာ <gon pyain> 竞争, 比(资格、地位等)

ဂုဏ်ပော် ကာ <gon phaw> 炫耀, 夸耀: ကိုယ့်ကိုယ့်ကိုရှုံးပော်ပော်၍ ပါ၏။ 别炫耀自己。

ဂုဏ်ပဲ့ နာ <gon me'> ①不体面的 ②【化】中性的(也有将中性译成 ကြားနေ 者): ~ ဆား: 中性盐 / ~ အောက်ဆိုင် 中性氧化物

ဂုဏ်မောက် ကာ <gon maut> 骄傲, 傲慢, 自大: ငါ ~ သည်။ 仗着自己有钱而目空一切。/ ပုံးမှာ ~ သည်။ 以为自己有学问而骄傲自满。

ဂုဏ်မာန် နာ <gon man> 自尊心, 自豪: 傲慢, 骄傲

ဂုဏ်မြှောက် ကာ <gon myaut> [具有……特色, 完美: ~ လက်ရာ 杰作 / ဉှုကာဗျာများသည် ~ လူသည်။ 这些诗歌是很出色的。

ဂုဏ်ထူး ကာ <gon yu> 感到荣幸, 感到自豪: ဒီအစဉ်းအဝေးကိုတက်ဖောက်ခွင့်ရရှိတဲ့အတွက် ~ မိပါတယ်။ 有机会参加这次会议感到荣幸。

ဂုဏ်ဇော် ကာ <gon yaut> ①体面, 尊贵, 贵重: နိုက်ကျောင်း ပွဲပြားဆိုတာတော်မြော်ရက်မဇော်။ 钻石珍宝在山中是显不出其贵重的。②自负: သူငြေားသားက ~ ထိုက်သမှတ်ရေး 有钱人的儿子自负得很。

ဂုဏ်ဇော် နာ <gon yaun> 光辉, 光彩: တိုင်းပြည့် ~ ကိုထွန်းပြောင်းစေသည်။ 为祖国争光。

ဂုဏ်ရည် နာ <gon yi> 特性, 荣誉, 尊严, 体面: ~ တန်သည်။ 体面。/ ~ နိမ့်သည်။ 地位低贱, 有失体面。/ ~ ပြုတို့ ယာ 性状动词 / ~ သွေးသည်။ 炫耀, 吹嘘。

ဂုဏ်ရှိုံး ကာ <gon shi'> 光荣, 体面: အလုပ်လုပ်မှ ~ သည်။ 只有劳动(工作)才光荣。

ဂုဏ်ရှိုံး နာ <gon shein> 威望, 声望: ~ မြင့်တဲ့လူ 声望高的人

ဂုဏ်ရှိုံးဂုဏ်ဝါ နာ <gon shein gon wa> = ဂုဏ်ရှိုံး

ဂုဏ်ရွှေ နာ <gon shwei> 一种上等金子

ဂုဏ်လွှား ကာ <gon lout> 吹嘘, 夸耀: မိုင်ဝှေးတင်းလောက်သွားရတာကို ~ နေတယ်။ 把去一趟外国也拿来吹嘘一番。

ဂုဏ်ဝါ နာ <gon wa> 威望, 声望

ဂုဏ်ဝင်း ကာ <gon win'> 炫耀: မြိုင်စင်အားနှင့် ~ ကြံး။ 凭自己的军事力量炫耀自己。

ဂုဏ်သကတ် နာ <gon th-kat> [巴]本人的才能、声望和财产
ဂုဏ်သတင်း နာ <gon dh-din:> 声誉, 名声: ဉှုကာဗျား ~ ကားကမ္မာပေါ်တွင်ကျော်ကြားသွားလေသည်။ 这机器誉满全球。/ ~ မွေးသည်။ 闻名, 名声好

ဂုဏ်သရေ နာ <gon th-yei> 声誉, 荣誉, 尊严: ~ နှုန်းသည်တော် 贵宾

ဂုဏ်သိက္ခား နာ <gon theit kha> 威望, 威信, 品德: သူ၏ ~ သည်ယခင်ကထက်ပင်ပြုကြီးမားလာလေသည်။ 他的声望比以前更高了。

ဂုဏ်သွေး နာ <gon that ti'> 性质, 特性, 性能, 含义: စက်၏ ~ 机器的性能 / ဉှုအရာဝါး၏ ~ သည်ပြောင်းလဲထား၏။ 这种物质的特性是不稳定的。

ဂုဏ်သန်း နာ <gon thein> = ဂုဏ်သရေ

ဂုဏ်ဟိတ် နာ <gon heit> 声望, 声誉

ဂုဏ်အသရေ နာ <gon a-th-yei> = ဂုဏ်သရေ

ဂုဏ်အင်း နာ <gon in> 品质, 品性, 水平, 能力: ~ ကျေးဇူး နှင့်ပြည့်စုံသေား။ 品质高尚的人